

# Gen

## Chapter 22

Burmese Interlinear

Reference: Burmese Judson Bible (1835)

၈၇၇၁	၇၁	၇၁	၈၇၇၁	၇၁	၈၇၇၁	၇၁	၇၁	1
အာဗြဟံ	-ကို	စုံစမ်းတော်မူ၏	-နှင့်ထိုဘုရားသခင်	ဤအရာများ	-ထိုစကားများ	-နောက်	-နှင့်ဖွဲ့စည်းလေ၏	
<a href="#">H0085</a>	<a href="#">H0853</a>	<a href="#">H5254</a>	<a href="#">H0430</a>	<a href="#">H0428</a>	<a href="#">H1697</a>		<a href="#">H1961</a>	
			:၇၁	၇၁	၈၇၇၁	၇၁	၇၁	
			အကျွန်ုပ်ရှိပါ၏	-နှင့်ပြောလေ၏	အာဗြဟံ	-သို့သူ	-နှင့်မိန့်တော်မူလေ၏	
			<a href="#">H2009</a>	<a href="#">H0559</a>	<a href="#">H0085</a>	<a href="#">H0413</a>	<a href="#">H0559</a>	

ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊

၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	2
-ထိုသူ	-၏သင့်တစ်ခုတည်းသော	-ကို	-၏သင့်သား	-ကို	-ပါ	ယူပါ	-နှင့်မိန့်တော်မူလေ၏		
	<a href="#">H3173</a>	<a href="#">H0853</a>		<a href="#">H0853</a>	<a href="#">H4994</a>	<a href="#">H3947</a>	<a href="#">H0559</a>		
၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	
-ထိုနောက်	-နှင့်ပူဇော်ပါ-သူကို	-ထိုမေရိ	ပဏ္ဍိ	-သို့	-သို့သင်	-နှင့်သွားပါ	ကုဇာက	-ကို	သင်ချစ်သော
<a href="#">H8033</a>	<a href="#">H5927</a>	<a href="#">H4179</a>	<a href="#">H0776</a>	<a href="#">H0413</a>		<a href="#">H3212</a>	<a href="#">H3327</a>	<a href="#">H0853</a>	<a href="#">H0157</a>
			:၇၁	၇၁	၇၁	၇၁	၇၁	၇၁	
			-သို့သင်	ငါပြော	-ထိုသူ	-ထိုတော်မူများ	တစ်ခု	-အပေါ်	-သို့မီးရှိယဇ်
			<a href="#">H0413</a>	<a href="#">H0559</a>		<a href="#">H2022</a>	<a href="#">H0259</a>		

သင်သည် အလွန်ချစ်သော တယောက်တည်း သော သားကုဇာကကိုယူ၍ မေရိပဏ္ဍိသို့သွားလော့။ ငါပြောတုံသော တော်မူပေါ်မှာ သူကိုမီးရှိရာ ယဇ်ပဏ္ဍိ ပူဇော်လော့ဟု မိန့်တော်မူ၏။

၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	3
-ကို	-နှင့်ယူလေ၏	-၏သူမည်း	-ကို	-နှင့်ကုန်းတင်လေ၏	-၌နံနက်	အာဗြဟံ	-နှင့်စောစောထလေ၏			
<a href="#">H0853</a>	<a href="#">H3947</a>	<a href="#">H2543</a>	<a href="#">H0853</a>	<a href="#">H2280</a>	<a href="#">H1242</a>	<a href="#">H0085</a>	<a href="#">H7925</a>			
၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	
-၏မီးရှိယဇ်	သစ်	-နှင့်ခွဲလေ၏	-၏သူသား	ကုဇာက	-နှင့်ကို	-နှင့်သူ	-၏သူလုလင်များ	နစ်		
	<a href="#">H6086</a>	<a href="#">H1234</a>		<a href="#">H3327</a>	<a href="#">H0853</a>	<a href="#">H0854</a>	<a href="#">H5288</a>	<a href="#">H8147</a>		
			:၇၁	၇၁	၇၁	၇၁	၇၁	၇၁	၇၁	
			-ထိုဘုရားသခင်	-သို့သူ	မိန့်တော်မူခဲ့	-ထိုသူ	-ထိုနောက်	-သို့	-နှင့်သွားလေ၏	-နှင့်ထလေ၏
			<a href="#">H0430</a>		<a href="#">H0559</a>		<a href="#">H4725</a>	<a href="#">H0413</a>	<a href="#">H3212</a>	

အာဗြဟံသည် နံနက်စောစောထ၍၊ မည်းကို ကုန်းနီးတင်ပြီးလျှင်၊ မိမိသားကုဇာကနှင့် ငယ်သား နစ်ယောက်ကိုခေါ်၍ ယဇ်ပဏ္ဍိ ထင်းကိုခွဲပီး၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။

၈၇၇၁	၇၁	၇၁	၇၁	၇၁	၈၇၇၁	၇၁	၇၁	၇၁	၇၁	4
-ထိုနောက်	-ကို	-နှင့်မပြုလေ၏	-၏သူမျက်စိ	-ကို	အာဗြဟံ	-နှင့်မပြုလေ၏	-ထိုတတိယ	-၌ထိုနောက်		
<a href="#">H4725</a>	<a href="#">H0853</a>	<a href="#">H7200</a>		<a href="#">H0853</a>	<a href="#">H0085</a>	<a href="#">H5375</a>	<a href="#">H7992</a>	<a href="#">H3117</a>		
									:၇၁	
									-မူဝေးသော	
									<a href="#">H7350</a>	

သုံးရက်မပြုသောနောက် မပြုကုန်၍၊ ထိုအရပ်ကို အဝေးက မပြုလျှင်၊

၇၂၀၇၇၇ -၈၉ ၇၉ ၈၉၇ -၉၀၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ 5  
 -ထိုမဏ္ဍိုင် -နှင့် ဤနေရာ -သို့သင်တို့ ထိုင်နေကပြီ -၏သူလူလင်များ -သို့ အာဗဗြဲ -နှင့်ပဏ္ဍိတအောင်  
[H2543](#) [H6311](#) [H3427](#) [H5288](#) [H0413](#) [H0085](#) [H0559](#)

:၈၉၇၇ ၉၀၇၇၇ ၉၀၇၇၇၇ ၉၀၇ ၉၀၇ ၉၀၇၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇၇  
 -သို့သင်တို့ -နှင့်ငါတို့ပဏ္ဍိတ -နှင့်ငါတို့ဝတ်ပဏ္ဍိတ -ထိုနေရာ -သို့ ငါတို့သွားမည် -နှင့်ထိုလူလင် -နှင့်ငါ  
[H0413](#) [H7725](#) [H7812](#) [H3541](#) [H5704](#) [H3212](#) [H5288](#) [H0589](#)

ငယ်သား နှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌မဏ္ဍိုင်နှင့် အတူနေရေစကပြောခဲ့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊  
 ကိုးကွယ်ခြင်းကိုပြုခဲ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပဏ္ဍိတအဖြစ်မည်ဟု ဆိုလေ၏။

၉၀၇ ၉၀၇၇ ၉၀၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ 6  
 -၏သူသား ကဏ္ဍိတ -အပေါ် -နှင့်တင်လေ၏ -ထိုမီးရှို့ယင် သစ် -ကို အာဗဗြဲ -နှင့်ယူလေ၏  
[H3327](#) [H6086](#) [H0853](#) [H0085](#) [H3947](#)

:၉၀၇၇ ၉၀၇၇၇ ၉၀၇၇ ၉၀၇၇၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇  
 အတူ -၏သူတို့နှစ်ဦး -နှင့်သွားကပြော၏ -ထိုဓား -နှင့်ကို -ထိုမီး -ကို -၌သူလက် -နှင့်ယူလေ၏  
[H8147](#) [H3212](#) [H3979](#) [H0853](#) [H0784](#) [H0853](#) [H3027](#) [H3947](#)

ထိုအခါ ယင်ရှို့စရာထင်းကိုယူ၍ သားကဏ္ဍိတ အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင် လျက်၊  
 နှစ်ယောက်အတူသွားကပြော၏။

၉၀၇၇ ၉၀၇၇၇ ၉၀၇ ၉၀၇၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇ 7  
 ငါရှိပါ၏ -နှင့်ပဏ္ဍိတအောင် အဘ -နှင့်ပဏ္ဍိတအောင် -၏သူအဘ အာဗဗြဲ -သို့ ကဏ္ဍိတ -နှင့်ပဏ္ဍိတအောင်  
[H2009](#) [H0559](#) [H0001](#) [H0559](#) [H0001](#) [H0085](#) [H0413](#) [H3327](#) [H0559](#)

:၉၀၇၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇ ၉၀၇၇ ၉၀၇၇၇ ၉၀၇၇  
 -သို့မီးရှို့ယင် -ထိုသိုးငယ် -နှင့်အဘယ်မှာ -နှင့်ထိုသစ် -ထိုမီး ကဏ္ဍိတ -နှင့်ပဏ္ဍိတအောင် -၏ငါ့သား  
[H7716](#) [H0346](#) [H6086](#) [H0784](#) [H2009](#) [H0559](#)

သွားကပြောတွင်၊ ကဏ္ဍိတသည် အဘအာဗဗြဲကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ကဏ္ဍိတကလည်း မီးပါ၏၊  
 ထင်းလည်းပါ၏။ ယင်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊

၉၀၇၇၇ ၉၀၇၇ ၉၀၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇၇ 8  
 -သို့မီးရှို့ယင် -ထိုသိုးငယ် -သို့သူကိုယ်တိုင် ပဏ္ဍိတအောင်မူလိမ့်မည် ဘုရားသခင် အာဗဗြဲ -နှင့်ပဏ္ဍိတအောင်  
[H7716](#) [H7200](#) [H0430](#) [H0085](#) [H0559](#)

:၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇၇ ၉၀၇၇  
 အတူ -၏သူတို့နှစ်ဦး -နှင့်သွားကပြော၏ -၏ငါ့သား  
[H8147](#) [H3212](#)

အာဗဗြဲက ငါ့သား၊ ယင်ရှို့စရာတို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပဏ္ဍိတအောင်မူလိမ့်မည်ဟု ဆိုလေ၏။

ၵိၵ်းၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 -ထိုဘုရားသခင် -သို့သူ မိန့်တော်မူခဲ့ -ထိုသူ -ထိုနရော -သို့ -နှင့်ရောက်ကပြာဇော်  
[H0430](#) [H0559](#) [H4725](#) [H0413](#) [H0935](#)

9

ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 -ထိုသစ် -ကို -နှင့်စီစဉ်လၵေၵ်း -ထိုယဇ်ပလုလင် -ကို ၵိၵ်း ၵိၵ်း ၵိၵ်း  
[H6086](#) [H0853](#) [H4196](#) [H0853](#) [H0085](#) [H8033](#) [H1129](#)

ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 -ထိုယဇ်ပလုလင် -အပၵ်း -ကိုသူ -နှင့်တင်လၵေၵ်း -၏သူသား ၵိၵ်း ၵိၵ်း ၵိၵ်း  
[H4196](#) [H0853](#) [H3327](#) [H0853](#) [H6123](#)

: ၵိၵ်း ၵိၵ်း  
 -သို့ထိုသစ် -မှအပၵ်း  
[H6086](#) [H4605](#)

ထိုသို့နှစ်ယောက်အတူသွားၵျိ၊ ဘုရားသခင် မိန့်တော်မူသၵေ အရပ်သို့ ရောက်ကပြာဇော်အခါ၊ အာဗပြံ သည် ယဇ်ပလုလင်ကိုတည်ၵျိ ထင်းကိုခင်းပီလျှင်၊ သား ၵိၵ်းကိုချည်နှောင်ၵျိ၊ ယဇ်ပလုလင်ၵျိ ထင်းပၵ်းမှာ တင်ထား၏။

ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 -ကို -သို့သတ်ရန် -ထိုဓား -ကို -နှင့်ယူလၵေၵ်း -၏သူလက် -ကို ၵိၵ်း ၵိၵ်း ၵိၵ်း  
[H0853](#) [H3979](#) [H0853](#) [H3947](#) [H3027](#) [H0853](#) [H0085](#) [H7971](#)

: ၵိၵ်း  
 -၏သူသား

10

မိမိလက်ကို ဆန်ၵျိ သားကိုသတ်ခငြိးငှါ၊ ထားကို ကိုင်ယူလၵေၵ်း။

ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 -နှင့်မိန့်တော်မူလၵေၵ်း -ထိုကောင်းကင် -မှ -၏ထာဝရဘုရား ကောင်းကင်တမန် -သို့သူ -နှင့်ခၵ်းလၵေၵ်း  
[H0559](#) [H8064](#) [H3068](#) [H4397](#) [H0413](#) [H7121](#)

: ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 အကျွန်ုပ်ရိုပါ၏ -နှင့်ပဇာလၵေၵ်း ၵိၵ်း ၵိၵ်း  
[H2009](#) [H0559](#) [H0085](#) [H0085](#)

ထိုအခါ၊ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အာဗပြံ၊ အာဗပြံဟု ကောင်းကင်ပၵ်းက ခၵ်းလၵေၵ်း။ အာဗပြံက၊ အကျွန်ုပ်ရိုပါ၏ဟု လျှောက်လျှင်၊

ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 သင်ပပြါနှင့် -နှင့်မ -ထိုလုလင် -သို့ -၏သင့်လက် သင့်လက်ကိုဆန်ပါနှင့် ၵိၵ်း ၵိၵ်း ၵိၵ်း  
[H0408](#) [H5288](#) [H0413](#) [H3027](#) [H7971](#) [H0408](#) [H0559](#)

ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 သင် -၏ဘုရားသခင် ကြောက်ရွံသၵေ -ထိုကြောင့် ငါသိ၏ ယခု -ထိုကြောင့် တစ်စုံတစ်ခုမျှ -သို့သူ  
[H0430](#) [H3373](#) [H3045](#) [H6258](#) [H3972](#)

: ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
 -မှငါ -၏သင့်တစ်ခုတည်းသၵေ -ကို ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း ၵိၵ်း  
[H3173](#) [H0853](#) [H0853](#) [H2820](#) [H3808](#)

12

ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံသည်ဟု ယခု ငါသိ ၵိၵ်း။ အကြောင်းမူကား၊ သင်၏သား သင်ၵျိတယောက် တည်းသၵေသားကိုငါတောင်းၵျိ သင်သည် ငါ့ကိုမငြိးဟု မိန့်တော်မူ၏။



17  
 -ကို ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃

၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃

ငါသည် သင့်အား အစဉ်အမပြုစားကင်းစင်ပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင် ကပြန်ကဲ့သို့၎င်း၊  
 သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမပြုစားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ မှီငြမ်းများကို အစိုးရလိမ့်မည်။

18  
၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃

သင်၏အမျိုးအနွယ်အားဖွဲ့၍ လူမျိုးပေါင်း တို့သည် ကောင်းကင်မြင့်ဂလာကို ခံရကပြန်မည်ဟု ငါ၏ စကားကို  
 သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။

19  
၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃

ထိုအခါအာဗဟံသည် ငယ်သားတို့ ရှိရာသို့ ပြန်၏။ သူတို့သည် ထပ်ပြုလျှင် ဗရောရဗတအရပ်သို့ လိုက်သွားကပြန်။ ထိုအရပ်၌  
 အာဗဟံနလေ၏။

20  
၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃

ထိုနောက်မှ၊ အာဗဟံကပြန်သော သံတင်းစကား ဟုမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုသွားမပြုလေပြီ။

21  
၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃

သားအကျိုးဟု၊ သူညီဗု၊ အာရံအဘကမ္မလေ၊

22  
၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃  
 -ကို    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃    ၀၈၅၃

ခသေက်ဟာဇော ပိလဒါရူ ယိဒလပ်၊ ဗသွေလေတည်းဟူသော၊

ကရုဏာ	23								
-သို့နာခေါ	မိလကာ	ဖွားမငြိခွဲ	ဤအရာများ	ရုပ်	ရိဗကာ	-ကို	ဖွားမငြိခွဲ	-နှင့်ဗသွေလေ	
<a href="#">H5152</a>	<a href="#">H4435</a>	<a href="#">H3205</a>	<a href="#">H0428</a>	<a href="#">H8083</a>	<a href="#">H7259</a>	<a href="#">H0853</a>	<a href="#">H3205</a>		
							:ဝကရုဏာ	ကရုဏာ	
							-၏အာဗပြေ	-၏သူအစ်ကို	
							<a href="#">H0085</a>	<a href="#">H0251</a>	

သားရှစ်ယောက်တို့ကို၊ အာဗပြေအစ်ကို နာခေါ် ၏ မယားမိလအခါ ဘွားမငြိလ၏။ ဗသွေလေကား၊ ရုဗေကုကအဘတည်း။

ဝကရုဏာ	ကရုဏာ	24							
ဂါခံ	-နှင့်ကို	တဗေ	-ကို	သူမ	-လည်း	-နှင့်ဖွားမငြိခွဲ	ရုဗာ	-နှင့်သူမနာမ	-နှင့်သူမယားငယ်
<a href="#">H1514</a>	<a href="#">H0853</a>	<a href="#">H2875</a>	<a href="#">H0853</a>	<a href="#">H1931</a>	<a href="#">H1571</a>	<a href="#">H3205</a>	<a href="#">H7208</a>	<a href="#">H8034</a>	<a href="#">H6370</a>
							ဝ	:ကရုဏာ	ကရုဏာ
							၈	မာခါ	-နှင့်ကို
								<a href="#">H4601</a>	<a href="#">H0853</a>
								တာခတ်	-နှင့်ကို
								<a href="#">H8477</a>	<a href="#">H0853</a>

ရုဗာ အမည်ရှိသော နာခေါ်၏ မယားငယ်သည်လည်း တဘေဂါဟံ၊ သဟာရုဗာခါတို့ကို ဘွားမငြိလ၏။